


ခွဲ မသါ <khwi> 扑嗤(笑声)  
 ခွဲကနဲ ကဝါ <khwi' k- ne:> 扑嗤一声(笑声): ရင်ထဲ၌ဘေး  
 လူမသိအောင် ~ ဖြစ်သွားမိ၏။ 心中暗笑。  
 ခွဲခွဲ မသါ <khwi: khwi:> (野猪叫声) 嚎嚎  
 ခွဲ I နါ <khwei'> 【矿】代赭石 II ကါ <khwei'/hwei'>  
 ①(口) 抵, 顶; နွားချင်း ~ နေတယ်။ 两只牛在互相抵撞。  
 / စိတ်ထဲမှာပီတိ ~ နေတယ်။ 心中高兴。 ② <khwei'> 蜷  
 曲, 软瘫  
 ခွဲခွဲ ကဝါ <khwei' gwei'> 疲乏无力地  
 ခွဲ I နါ <gwei> ①环状物, 圈儿, 套儿; ကြိုး ~ 盘着的  
 绳子 / ဝန်း ~ 花环 / စာ ~ 古代书卷 ②铁环;  
 ကလေးများ ~ လှိုင့်ကစားနေကြသည်။ 孩子们在玩滚铁环。  
 II ကါ <khwei> ①弯, 蜷; မြွေ ~ နေသည်။ 蛇盘蜷着身  
 子。 / အိပ်ရာထဲတွင် ~ နေချင်သည်။ 蜷缩着身子不想起  
 床。 ③盘绕; ကြိုး ~ ထားသည်။ 把绳子盘起来。 ④打  
 (柴); ထင်း ~ သည်။ 打柴。 ④强忍在心中; စိတ်ထဲ ~  
 ထားသည်။ 强忍在心。 ⑤(下棋)将军; (喻)牵制 ⑦緬  
 甸人游戏时在输者面部或手背上用石灰、锅黑等划道  
 道; ထုံး ~ တမ်းပဆပ်ပစ်သည်။ 玩掷海蜷贝游戏约定在  
 输者脸上或手背上用石灰划个道道。  
 ခွဲကွက် နါ <khwei gwet> (下棋)将对方军的步法  
 ခွဲချက် နါ <khwei gyet> (下棋)将对方军的棋步  
 ခွဲခွဲ ကဝါ <khwei gwei> 蜷缩着, 蜷曲着; ~ ကလေးအိပ်  
 ပျော်သွား၏။ 蜷着身体睡着了。  
 ခွဲစာ နါ <khwei za> 文件, 信件, 照会(古代在棕榈叶或  
 贝叶上书写文字后卷成)  
 ခွဲညွတ် ကါ <khwei nyut> ①弯, 蜷曲 ②绕  
 ခွဲထိုး ကါ <khwei hto:> 做成圈状物; ခေါင်းပေါင်းကို ~  
 ပေါင်းတယ်။ 把头巾围成圈状缠在头上。  
 ခွဲနိုး ကါ <khwei non:> 无力, 瘫软, 疲惫不堪; ပင်ပန်း၍  
 ခွဲခွဲနိုးနိုးဖြစ်နေသည်။ 疲惫不堪。  
 ခွဲပတ် ကါ <khwei pat> 转圈, 缠  
 ခွဲပျော့ ကါ <khwei pyaw> 瘫软  
 ခွဲပျောင်း ကါ <khwei pyaun:> = ခွဲပျော့  
 ခွဲပြန်း ကါ <khwei myan:> 无力, 憔悴  
 ခွဲယိုင် ကါ <khwei yain> 无力, 瘫软  
 ခွဲရိ ကါ <khwei yi'> 无力, 瘫软  
 ခွဲရီ နါ <khwei ri> = ခွဲလိ  
 ခွဲရစ် ကါ <khwei yit> = ခွဲပတ်  
 ခွဲလိ နါ <khwei li> 【植】鵲豆 *Mucuna Prurita*; *M. Uti-*  
*lis* (Cowhage plant, Purple-flowered Velvet bean)  
 也写成 ခွဲလိယာ:  
 ခွဲလိမ် ကါ <khwei leit> 卷起; ဝားသွား ~ သွားသည်။ 刀  
 卷刃了。

ခွဲလိမ် ကါ <khwei lein> 卷曲, 拧, 扭曲  
 ခွဲဝိုက် ကါ <khwei wait> = ခွဲပတ်  
 ခွဲဝန်း နါ <gwei wun:> 藤竹等制成的圆形扁架 (染袈裟  
 的染缸中用, 以便隔开染料中的杂质使之不浮上来)  
 ခွဲသံမဏိ နါ <khwei dhan m- se:> (下棋)连将  
 ခွဲ နါ <khwei> ①狗, 犬 ②(粗)狗东西 ③(加固工具  
 柄的) 环, 箍; ဝားမနောက်ပိတ် ~ 刀柄箍 ④ = ခွဲငယ်  
 ⑤ <gwei:/hwei:> 【植】檳榔青, 印度余甘子 *Spondias*  
*mangifera*, Willd (The Indian Hog plum)  
 ခွဲကတက် နါ <khwei: g- det> 门廊入口处 (缅甸进门之  
 前脱鞋于此)



ခွဲကတက်  
 ① ခွဲကတက် ② ဖိနပ်ချွတ်

ခွဲကိုက် နါ <khwei: gait> 虎钳, 台钳  
 ခွဲကိုက်သားထိုး နါ <khwei: gait tha: do:> 带狗打猎者  
 ခွဲကောင် နါ <khwei: gaun> ①狗 ②(粗)骂人的话“狗  
 东西”  
 ခွဲကျကျ ကါ <khwei: gya' kya'> ①沉重地(跌下) ②处  
 境变坏, 水平等下降很多; ကြောင်ကျမကျ၊ ~ သည်။  
 (成)处境急剧变化, 落到很惨的地步。  
 ခွဲကျဝက်ကျကျ ကါ <khwei: gya' wet kya' kya'> = ခွဲကျ  
 ကျ  
 ခွဲကျား နါ <khwei: gya:> 鬣狗 *Hyaena Striata* (Striped  
*Hyaena*)  
 ခွဲကျောက်ပေါက်နာ နါ <khwei: kyaut paut na> 【医】犬瘟  
 热, 马腺疫, 兽类传染性卡他  
 ခွဲကျင့်ခွေးကြံကြံ ကါ <khwei: gyin' khwei: gyan kyan>  
 (衣冠禽兽的) 举动; စေတီပုထိုးမှရွှေကိုခိုးခြင်း၊ သူတပါးသား  
 ဖယားကိုဖျက်ဆီးခြင်းတို့သည် ~ ခြင်းပင်ဖြစ်၏။ 偷窃佛塔上的  
 金箔, 与别人的老婆私通都是猪狗不如的行为。  
 ခွဲကြန့်နံ့ နါ <khwei: kyan zon> '好狗(四爪、头顶、尾梢  
 均有白毛的狗)  
 ခွဲခါး နါ <khwei: kha:> 【植】木瓜